



Bi nak a thäh thäh
ဘဝန်ကိုယ်ဝီ



Khaw prawng khui
la sa püi nu bawi
kü, vom, vok ngai,
vapra, suum khop
awn na sakhi awm u kü.


တောကြီးထဲမှာ ခြင်္သေ့မင်းပြုပြီး ဝက်ဝံ၊ တောဝက်၊
တောကြက်၊ လိပ်နဲ့ ချေတို့ အတူနေကြတယ်။



J

Vorm en sing fan ih ei thäh kü.

ဝက်ဝံက သစ်ပင်ပေါ်မှာအိပ်ခွင့် တောင်းဆိုတယ်။



Vokngai en prawng lah
am nei thäh kü.

တောဝက်က တောအုပ်ထဲမှာနေခွင့် တောင်းဆိုတယ်။



Vapra en sing theih ai ei thäh kü.

တောကြက်က သစ်သီးသစ်စေ့ရှာစားခွင့် တောင်းဆိုတယ်။



Suumkhop en tui büm
Om mei thäh kü.

လိပ်က ရေကန်အတွင်းနေထိုင်ခွင့် တောင်းဆိုတယ်။



Sakhi en phi do ah khuhlip
ai ei thäh kü.

ချေကလည်း ကွင်းပြင်မှာရှိသည့်မြက်နုစိမ်းစားခွင့် တောင်းဆိုတယ်။



Cawh en khawprawng nu,
äh the kha


ei la nam ngän hlü la a kra ah,
nang mih tu nam thäh päng a van
ka min yah ngüm pe ei ci kü.

ဒီတောအုပ်ကြီး မပျက်စီးအောင် ထိန်းသိမ်းစောင့်
ရှောက်ကြမယ်ဆိုရင် မင်းတို့တတွေ တောင်းတဲ့အရာ
အားလုံး သဘောတူတယ်လို့ ခြင်္သေ့ကပြောတယ်။



Khisa a van a phäh
phäh la ham nak
awn yeikrai nak awn
im la cet bai u kü.

တောတိရစ္ဆာန်အားလုံး မိမိနေထိုင်ရာနေရာကို
မပျက်စီးအောင်ထိမ်းသိမ်းဖို့ တာဝန် အသီးသီးခွဲဝေယူပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်သွားကြတယ်။





ကာဏ်း စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ရေးသားပြုစုသည်။

